

SOD

• ၂၀၁၆ •

MORE

ORAC

Phytonutrients

S.O.D MORE
Enzyme

Proactive Antioxidant
အကောင်းဆုံးသော
Antioxidant

NUTRINALTM
SOD
• ၂၀၁၆ •
MORE
MULTI 5 COLOR
FRUITS & VEGETABLES



Supplement Product



MULTI 5
COLOR
FRUITS & VEGETABLES



S.O.D MORE သည် Free Radicals များကို ထိပါစေသော လုပ်ငန်းစဉ်များကို ဖြေရှင်းပေးသော အခြားသော အလားတူ ထုတ်ကုန်ပစ္စည်းများထက် ပိုမိုကောင်းမွန်ပါသည်။ အသီးအရွက်အမျိုးအစားပေါင်း ၁၂၅ မျိုးမှ **Phytonutrients** များကို ရရှိပေါင်း ၁၈၀ ကြာအောင် ထုတ်လုပ်ထားသောကြောင့် ခန္ဓာကိုယ်၏ ကာကွယ်ခြင်းလုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်စေသော **SOD Enzyme (Superoxide Dismutase)** ဓာတ်ကို ရရှိစေပါသည်။ စိတ်ဗီဇမူကြောင့် ဖြစ်စေသော ခန္ဓာကိုယ်အတွင်း ပိုင်းပျက်စီးမှုများ ဖြစ်နိုင်ခြေတို့ကို လျော့ကျစေပါသည်။ ထိုသို့သော လုပ်ဆောင်ချက်များကို **Proactivate antioxidant** ဟု ခေါ်ပါသည်။

Superoxide dismutase [SOD]

Antioxidant များအားလုံးထဲမှ အကောင်းဆုံးသော Antioxidant Enzyme ဖြစ်ပါသည်။ သက်ရှိများ အားလုံးတွင် တွေ့ရှိပြီး ခန္ဓာကိုယ်ဆဲလ်များထဲမှ DNA များ အထိ Free Radicals များကို တိုက်ထုတ်ပေးနိုင်သော မယုံအသက်အရွယ်ကြီးလာသည်နှင့်အမျှ လျော့နည်းလာတတ်ပါသည်။

Phytonutrients

ကိုယ်တွင်းအင်္ဂါများနှင့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ကောင်းစွာ စောင့်ရှောက်ပေးနိုင်သော အရာများဖြစ်ပြီး အရောင်မျိုးစုံရှိသော အသီးအရွက်များမှ ရရှိသည့် Antioxidants ဓာတ်များဖြစ်ပါသည်။

Oxygen radical absorbance capacity [ORAC]

Free Radicals များကို တိုက်ထုတ်နိုင်မှုကို တိုင်းတာရာတွင် ရသော ရမှတ်ဖြစ်ပြီး ရမှတ်များလေလေ ပိုပြီးတိုက်ထုတ်နိုင်စွမ်းများလေလေ ဖြစ်ပါသည်။



၁ နံ ORAC : 312,000 | ၁ ml Trolox equivalent

၁ နံ SOD Enzyme : 100,200 IU



	• White grape • Shitake
	• Spinach leaf • Cabbage • Broccoli • Centella asiatica
	• Blueberry • Blackcurrant • Grape seed • Rosemary • Mulberry • Prune
	• Acerola Cherry • Tomato • Pomegranate • Cranberry • Raspberry
	• Lemon • Orange • Carrot • Pineapple

- ဆဲလ်များပျက်စီးခြင်းကို မည်သည့်အဆင့်အတွက်မဆို သက်သာစေနိုင်ခြင်း
- ခန္ဓာကိုယ်အတွင်း ဆဲလ်များအိုမင်းရင့်ရော်ခြင်းကို နှေးစေခြင်း
- ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များအားလုံးကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်ခြင်း
- အိမ်ထောင်မှု သုခနှင့် ပတ်သက်သော ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ပိုမိုထိရောက်မှု ရရှိစေခြင်း
- အသားအရေဆဲလ်များကို နေရောင်ခြည်၏ ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း
- အရေအကြောင်းများကို သက်သာစေပြီး အသားအရေကို စိုပြေစေခြင်း
- ကင်ဆာဆဲလ်ဖြစ်ပွားမှုကို တားဆီးပေးခြင်း
- ခွန်အားကို ဖြစ်စေခြင်း
- ကောင်းစွာ အိပ်စက်အနားယူနိုင်စေခြင်း

သုံးစွဲပုံအညွှန်း



ကျန်းမာရေးကို အမြဲတမ်းဂရုစိုက်လိုသူများအတွက် တစ်နေ့ ၁ ခွက်သုံးဆောင်ပါ။



နာမကျန်းဖြစ်ရာမှ ပြန်လည်ကောင်းမွန်လာစေရန်အတွက် တစ်နေ့လျှင် ၂ ခွက်သုံးဆောင်ပါ။ (မနက်နှင့် ညနေ)

**** 1 ခွက်တွင် 15 မီလီလီတာပါဝင်ပါသည်။**
မသုံးဆောင်မှီကောင်းစွာ လုပ်ပါ။ အဖုံးဖွင့်ပြီးလျှင် ရေခဲသေတ္တာထဲတွင် သိမ်းပေးပါ။
၄၅ ရက်အတွင်း ကုန်အောင် သုံးဆောင်ပေးပါ။

